



Myanmar – EU Trade Helpdesk



အီးယူပို့ကုန်ဈေးကွက်လေ့လာချက် - သီဟိုဠ်စေ့

မြန်မာ့သီဟိုဠ်စေ့

သီဟိုဠ်စေ့များမှာကျောက်ကပ်ပုံအစေ့များဖြစ်ကြပြီး သီဟိုဠ်သီး (Anacardium occidentale) ၏ အောက်ခြေ၌ကပ်နေကြပါသည်။ အစေ့ကိုအလွန်မာသောအခွံဖြင့်ကာကွယ်ပေးထားရာ ယင်းကို အခွံမနှွာခင်ပေါင်းပေးရန်လိုအပ်သည်။ စားသုံးနိုင်သောအပိုင်းမှာ သီဟိုဠ်စေ့အဆံဖြစ်ပြီးယင်းကို အခွံနှွာပြီးပါကရရှိသည်။ သီဟိုဠ်စေ့အဆံများကို အီးယူဈေးကွက်တွင် သီဟိုဠ်စေ့လှော်နှင့်ဆားငန်မုန့်ပဲသရေစာ အဖြစ် အဓိကအသုံးပြုကြသည်။ အမျိုးမျိုးသောစားသောက်ကုန်ပစ္စည်းများအတွင်း ထည့်သွင်းအသုံးပြုသည့်အရာအဖြစ်လည်း သီဟိုဠ်စေ့အဆံများကိုပိုမို အသုံးပြုလာကြပါသည်။

မြန်မာနိုင်ငံမှတင်ပို့ရန်အသင့်ဖြစ်နေသောသီဟိုဠ်စေ့များ



ဓာတ်ပုံ ။ ALEF Partners

မြန်မာ့သီဟိုဠ်စေ့များကိုအဓိကအားဖြင့် နိုင်ငံ၏တောင်ပိုင်း၌ စိုက်ပျိုးထုတ်လုပ်ပြီး သီဟိုဠ်စေ့အခွံချွတ်ရာတွင် စက်များကိုအသုံးပြုကြပါသည်။ သီဟိုဠ်ပင်များကို ရန်ကုန် ၊ ပဲခူး ၊ ဧရာဝတီနှင့် တနင်္သာရီတိုင်းဒေသကြီးများအပြင် မွန် ၊ ကရင်နှင့်ရခိုင်ပြည်နယ်များတွင်လည်း စိုက်ပျိုးကြသည်။ ပြည်ပသို့တင်ပို့သောသီဟိုဠ်စေ့များ၏ ထက်ဝက်မှာ ထပ်မံပြုပြင်တန်ဖိုးမြင့်ထွက်ကုန် အတွက်တင်ပို့သောအခွံပါ အစေ့များဖြစ်ကြပါသည်။ အခွံပါ သီဟိုဠ်စေ့များအားအီးယူ၏ တင်သွင်းမှုမှာ နည်းပါးသောကြောင့် ဤဈေးကွက်လေ့လာချက်အနေဖြင့် အခွံချွတ်ပြီး သီဟိုဠ်စေ့များအတွက် အီးယူဈေးကွက်လက္ခဏာရပ်များအပေါ်ကိုသာ အလေးထားတင်ပြ သွားမည်ဖြစ်သည်။


အီးယူသီဟိုဠ်စေ့ဈေးကွက်

အစေ့အဆံများနှင့်သက်ဆိုင်သော ကဏ္ဍတစ်ခုလုံး၌ သီဟိုဠ်စေ့များ တိုးတက်မှုအမြင့်ဆုံးဖြစ်ခြင်းနှင့်အတူ စားသုံးနိုင်သောအစေ့အဆံ

များသည် အီးယူအတွင်း၌ လျင်မြန်စွာကြီးထွားတိုးတက်နေသည့် အစားအသောက်ကဏ္ဍများအနက်မှ တစ်ခုဖြစ်ပါသည်။ ၂၀၁၃ခုနှစ်မှ စတင်၍ အီးယူ၏သီဟိုဠ်စေ့များတင်သွင်းမှုသည် အရေအတွက်အားဖြင့် နှစ်စဉ် ပျမ်းမျှ (၁၁) ရာခိုင်နှုန်း၊ တန်ဖိုးအားဖြင့် (၂၆) ရာခိုင်နှုန်း တိုးတက်လျက်ရှိပါသည်။ ယင်းအချက်က တင်သွင်းသည့် ဈေးနှုန်းများသိသိသာသာမြင့်တက်လာခြင်းကို ညွှန်ပြနေပါသည်။ ၂၀၁၇ ခုနှစ်တွင် အီးယူ၏တင်သွင်းမှုများသည် ယူရို (၁.၇) ဘီလီယံဖိုး၊ တန်ချိန်အားဖြင့် (၁၉၀,၀၀၀) တန်နီးပါးအထိ ရောက်ရှိလာခဲ့သည်။

သီဟိုဠ်စေ့များအားအီးယူ၏ တင်သွင်းမှုသည် ၂၀၁၃ခုနှစ်ကတည်းကပင် တန်ချိန် (၆၅,၀၀၀) ကျော်တိုးတက်လာခဲ့ပါသည်။ သီဟိုဠ်စေ့၏ အရသာကိုလူကြိုက်များလာခြင်းအပြင် အစေ့အဆံများမှာ ကျန်းမာရေးနှင့်ညီညွတ်သောအဆီများ၊ အပင်အခြေခံအသားဓာတ် ပါဝင်နိုင်မှုများ၏ ခေတ်ပေါ်ကျန်းမာရေးအထောက်အကူပြုအစားအသောက် စားသုံးမှု ဦးတည်လမ်းကြောင်းတို့ကြောင့်တင်သွင်းမှုဆက်လက်ဖွံ့ဖြိုးလာ မည်ဟု မျှော်လင့်ရပါသည်။

(ပုံ - ၁) အီးယူ၏ သီဟိုဠ်စေ့များတင်သွင်းမှု (တန်ချိန်)



ရည်ညွှန်း ။ အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုဗဟိုဌာန (ITC) Trade Map ၊ ၂၀၁၈

အီးယူအနေဖြင့်လက်ရှိအချိန်တွင်ဗီယက်နမ်နိုင်ငံမှတင်ပို့မှုအပေါ်အလွန်အမင်းမှီခိုနေရပြီး အီးယူဈေးကွက်ဝယ်လိုအားဆက်လက် မြင့်တက်နေသော်လည်း တင်ပို့ရောင်းချမှုအပိုင်း၌ ပြဿနာများ ကြုံတွေ့လာရသောအခါ မြန်မာနိုင်ငံကဲ့သို့ အခြားသောနိုင်ငံများ အကျိုးအမြတ် ရှိလာမည်ဖြစ်သည်။

အီးယူမှအလားအလာရှိသောရည်မှန်းချက်များ

အီးယူ၏ သီဟိုဠ်စေ့ဈေးကွက်သည်ဝယ်လိုအားပမာဏသိပ်သည်းကျစ်လျစ်သည်။ အဓိကတင်သွင်းသူများဖြစ်သော ဂျာမနီနှင့်နယ်သာလန်နိုင်ငံ

Operated by



Supported by





Myanmar – EU Trade Helpdesk




တို့သည်အီးယူသို့တင်သွင်းမှုစုစုပေါင်း၏ (၆၀)ရာခိုင်နှုန်းနီးပါးခန့်အား တင်သွင်းနေကြသည်။

ထို့ကြောင့် ဂျာမနီနှင့်နယ်သာလန်နိုင်ငံတို့သည် မြန်မာနိုင်ငံမှတင်ပို့သူများအတွက်အကြံပြုထောက်ခံလိုသော ရည်မှန်းထားရမည့်ဈေးကွက်များဖြစ်ကြသည်။ ဂျာမနီနိုင်ငံသည် သွင်းကုန်ပိုမိုတိုးတက်မှုကြောင့် အခွင့်အလမ်းပိုသာမှုရှိသည်။ ထို့ပြင် နယ်သာလန်နိုင်ငံသည် ၎င်း၏ နိုင်ငံတွင်း၌စားသုံးခြင်းမဟုတ်ဘဲ အခြားသောနိုင်ငံများသို့ သီဟိုဠ်စေ့များ ပြန်လည်တင်ပို့ရောင်းချလျက်ရှိသည့် ပို့ကုန်ပြန်လည်တင်ပို့ရာ နိုင်ငံတစ်ခုဖြစ်သည်။ ယင်း၏သွင်းကုန်ပမာဏထက်ဝက်နီးပါးခန့်ကို ဂျာမနီနိုင်ငံသို့ ပြန်လည်တင်ပို့နေခြင်းဖြစ်သည်။

မြန်မာနိုင်ငံမှသီဟိုဠ်စေ့တင်ပို့သူများအနေဖြင့် သေးငယ်သော်လည်း အလျင်အမြန်ကြီးထွားနေသော အခြားဈေးကွက်များအတွင်း အခွင့်အလမ်းကောင်းများရှာဖွေနိုင်ပါသေးသည်။ အခွံနှုန်းသီဟိုဠ်စေ့ များအတွက် အလျင်မြန်ဆုံးတိုးတက်ကြီးမားလာသည့်ဈေးကွက်မှာ ပိုလန်ဖြစ်သည်။ယင်းဈေးကွက်၌ နှစ်စဉ်ပျမ်းမျှတင်သွင်းမှုတိုးတက်နှုန်းထားမှာ (၃၂) ရာခိုင်နှုန်းရှိပြီး ၂၀၁၃ ခုနှစ်တွင် (၁,၅၀၀) တန် တင်သွင်းရာမှ ၂၀၁၇ ခုနှစ်တွင် (၄,၆၀၀) တန်အထိ တိုးမြှင့်တင်သွင်း ခဲ့သည်။

(ပုံ - ၂) ၂၀၁၇ ခုနှစ် ၊ အီးယူ၏ အခွံနှုန်းသီဟိုဠ်စေ့များတင်သွင်းမှု (တင်သွင်းမှုပမာဏအလိုက်)



ရည်ညွှန်း ။ ။ အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုဗဟိုဌာန (ITC) Trade Map ၊ ၂၀၁၈


အီးယူဈေးကွက်လက္ခဏာရပ်များ

ဦးဆောင်ဝယ်ယူနေသူများကိုကြည့်ခြင်းအားဖြင့် သီဟိုဠ်စေ့စားသုံးမှုသည် အီးယူ၏မုန့်ပဲသရေစာလုပ်ငန်းအပိုင်း၌ တိုးတက်မှုအမြင့်ဆုံး ရှိလိမ့်မည်ဟုမျှော်လင့်ရပါသည်။ ကြွပ်ရွာအောင်ကြော်ထားသည့်မုန့်များ၊ အပွကြော်ထားသည့်မုန့်များကဲ့သို့ အမွှေးအကြိုင်ကသောသရေစာများ နေရာတွင်အစားထိုးနိုင်သည့် ကျန်းမာရေးနှင့်ညီညွတ်သောအစားအစာ

အဖြစ် သီဟိုဠ်စေ့များအား စားသုံးလာကြပါသည်။ ထို့ပြင် ယခုအချိန်ထိ စားသုံးမှုအများဆုံး အစေ့အဆံအဖြစ်အီးယူတွင် ရပ်တည်နေသော မြေပဲများထက် သီဟိုဠ်စေ့များက ကျန်းမာရေးအရပိုမိုအကျိုးရှိမည် ဟုလည်း ရှုမြင်သုံးသပ်နေကြပြီဖြစ်သည်။

အီးယူသီဟိုဠ်စေ့ဈေးကွက်၌အဓိကပြိုင်ဖက်များမှာ ဗီယက်နမ်နှင့် အိန္ဒိယတို့ဖြစ်ကြသည်။ ဟွန်ဒူးရပ်စ်၊ အင်ဒိုနီးရှားနှင့် မိုဇမ်ဘစ်ကဲ့သို့ ပေါ်ထွန်းစသီဟိုဠ်စေ့တင်ပို့သူနိုင်ငံများမှာမူ ထိုမျှလောက် ပြိုင်ဆိုင်မှု အတိုင်းအတာကြီးမားခြင်းမရှိဘဲ အီးယူသို့တင်ပို့ရောင်းချလျက်ရှိသည်။

(ပုံ - ၃) အီးယူသို့ အခွံနှုန်းသီဟိုဠ်စေ့များ ဦးဆောင်တင်သွင်းနေသည့် နိုင်ငံများ (ယူရိုထောင်ပေါင်း)



ရည်ညွှန်း ။ ။ အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုဗဟိုဌာန (ITC) Trade Map ၊ ၂၀၁၈

သီဟိုဠ်စေ့ထုတ်လုပ်လျက်ရှိသောနိုင်ငံအများစုသည် ဗီယက်နမ်နှင့် အိန္ဒိယ သို့ အခွံပါသီဟိုဠ်စေ့များအားရောင်းချကြပြီး ယင်းနိုင်ငံများက အဆိုပါအစေ့များကိုထပ်မံပြုပြင်အချောကိုင်ထုပ်ပိုးကာပြည်ပသို့ တင်ပို့ကြပါသည်။ ထိုသို့ဖြစ်ခြင်းမှာ အဓိကအားဖြင့် အဆိုပါထုတ်လုပ်သည့် နိုင်ငံများ၌ အဆင့်မြင့်မြင့်ပမာဏကြီးမားစွာ ပြုပြင်အချောကိုင်ထုပ်ပိုး နိုင်စွမ်းမရှိသောကြောင့်ဖြစ်သည်။ ဗီယက်နမ် နှင့် အိန္ဒိယ သို့ အဓိက ရောင်းချပေးလျက်ရှိသောနိုင်ငံမှာအိုင်ဗရီကိုစ့်နိုင်ငံဖြစ်ပြီး ယင်းနောက်၌ ဂီနီဗစ်ဆော၊ ဂါနာ၊ တန်ဇန်နီးယားနှင့်ဘီနင် ကဲ့သို့ အခြားအာဖရိက နိုင်ငံများရှိသည်။

မြန်မာနိုင်ငံသည်လည်း တရုတ်၊ စင်ကာပူနှင့်ဗီယက်နမ်နိုင်ငံများသို့ အခွံပါသီဟိုဠ်စေ့များရောင်းချလျက် အလားတူပုံစံမျိုးလျှောက်လှမ်းနေပုံ ရသည်။ မြန်မာ့သီဟိုဠ်စေ့ကို အီးယူဈေးကွက်များသို့ တင်ပို့နိုင်ရေး အတွက် ပြုပြင်အချောကိုင်ထုပ်ပိုးမှုစည်းများ၌ (အခွံနှုစက်၊ သန့်စင်သည့်စက်များနှင့်အခြားသောစက်များ) ပိုမိုရင်းနှီးမြုပ်နှံရန် လိုအပ်နေပါသည်။ [Intersnack](#) ၊ [Olam International](#) သို့မဟုတ်

Operated by



Supported by





Myanmar – EU Trade Helpdesk



[EU TrustFund](#) ကဲ့သို့သောရင်းနှီးမြုပ်နှံသူများသည် သီဟိုဠ်သရက် ကဏ္ဍ အတွင်းကြီးမားသည့်ရင်းနှီးမြုပ်နှံမှုအချို့ လုပ်ဆောင်ထားပြီး ဖြစ်သည်။

အီးယူဈေးကွက်ဝင်ရောက်မှုဆိုင်ရာလိုအပ်ချက်များ

- အီးယူဈေးကွက်ဝင်ရောက်ရေးအတွက် အီးယူအစည်းအဝေးများသည် ဘေးဥပါဒ်ကင်းစင် ရပါမည်။ ပိုးသတ်ဆေးအကြွင်းအကျန်များနှင့် မှိုကြောင့်ဖြစ်သော အဆိပ်အတောက်ပမာဏအလွန်များပြားနေခြင်းကဲ့သို့ အန္တရာယ် ဖြစ်စေမည့်အရာများကိုတားမြစ်ထားသည်။ အမျိုးမျိုးသော ဓာတု ဓာတ်ကြွင်းများကို ဓာတ်ခွဲစစ်ဆေးမှုများပြုလုပ်ပေးရန် ဝယ်ယူ သူများကတောင်းဆိုကြမည်ဖြစ်သည်။
- အီးယူမှတင်သွင်းသူများသည် အစားအစာဘေးဥပါဒ် ကင်းစင် ကြောင်းထောက်ခံချက်ရရှိထားရန် သတ်မှတ်ထားလေ့ ရှိသည်။ အသုံးပြုမှုအများဆုံးထောက်ခံချက်ရယူရေး အစီအစဉ် များမှာ [IFS](#)၊ [FSSC22000](#) နှင့် [BRC](#) တို့ဖြစ်ကြသည်။
- နောက်ထပ်အရေးပါသည့်သတ်မှတ်ချက်မှာ သီဟိုဠ်စေ့အဆံ များ၏အရွယ်အစားသတ်မှတ်ချက်နှင့် အဆင့်အတန်း သတ်မှတ် ချက်ဖြစ်သည်။ အခြေခံစံချိန်စံညွှန်းအား [UNECE](#) မှ သတ်မှတ် ပေးသော်လည်း ပိုမိုအသေးစိတ်ကျသည့်အဆင့် သတ်မှတ်ချက် များ အတွက် အလားအလာရှိသည့်ဝယ်ယူသူများ နှင့် ဆွေးနွေး ကြည့်သင့်ပါသည်။

အီးယူတွင် ဝယ်ယူမည့်သို့ရှာမည်နည်း

သင်သည် အီးယူမှအလားအလာရှိသောဝယ်ယူသူများကို အောက်ပါ သတင်းအရင်းအမြစ်အမျိုးမျိုးမှတစ်ဆင့်ရှာဖွေတွေ့ရှိနိုင်သည် -

- **ကုန်စည်ပြပွဲများ** - [Anuga](#) (တစ်နှစ်လျှင်နှစ်ကြိမ်၊ ဂျာမနီ) ၊ [SIAL Paris](#) (တစ်နှစ်လျှင်နှစ်ကြိမ်၊ ပြင်သစ်)
- **အသင်းအဖွဲ့များ၏အသင်းဝင်များစာရင်း** - [FRUCOM](#) ၊ [International Nut and Dried Fruit Council](#) (ကြားဝင် ချိတ်ဆက်ပေးသောနှစ်ပတ်လည်ညီလာခံကိုစီစဉ်ကျင်းပပေးသည်) ၊ [European Snacks Association](#)

ဆက်သွယ်ရန်

မြန်မာ-အီးယူကုန်သွယ်မှုအကူအညီပေးရေးဌာန
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
အမှတ် ၂၂၈ - ၂၄၀ ၊ ကမ်းနားလမ်း၊ ဒုတိယထပ်
ရန်ကင်း၊ မြန်မာ။
အီးမေးလ်- mmeu.tradehelpdesk@gmail.com

ယခုထုတ်ဝေမှုကို ဥရောပသမဂ္ဂ၏ရန်ပုံငွေအထောက်အပံ့ဖြင့်ပြုလုပ်ပါ သည်။ ပါရှိသောအကြောင်းအရာများနှင့်ပတ်သက်၍ ရေးသားသူ (Aleksandar Jovanovic) ထံတွင် အလုံးစုံတာဝန်ရှိပြီး ဥရောပသမဂ္ဂ သို့မဟုတ် အခြားမည်သည့်အဖွဲ့အစည်း၏အမြင်ကိုမျှလုံးဝထင်ဟပ်ခြင်း မရှိပါ။

စက်တင်ဘာ ၂၀၁၈

Operated by



Supported by

